

သွား။ 到处游逛。

လတ်လျားလတ်လျား ကဝါ <lat ya: lat ya:> 游游逛逛, 游手好闲地; အလုပ်တခုခုကိုမယ်မယ်ရရလုပ်မယ်လို့စိတ်မကူးပဲ ~ လုပ်နေတယ်။ 不想正经地干, 而是游游逛逛。

လတ်အံ့ ဝါ <lat an'> = လတ္တံ့

လိတ်ဆာဗျည်း / လိတ္တာဗျည်း နါ <leit hsa byi:> (古)乡巴佬
လိတ္တာ နါ <leit ta> [巴]分(一小时或一度的六十分之一)
လုတ် I နါ <lout> (合)口腔 II ဝါ <lout> 口(饭), 口(水); ထမင်းတ ~ 一口饭

လုတ်ကျင်း ကါ <lout kyin:> 漱口

လုတ်ဆေး က <lout hsei:> = လုတ်ကျင်း

လုတ်ရေ နါ <lout yei> 漱口水

လတ် နါ <lat> ①得数 ②(占卜)一数被另一数相除所得之商

လုဒ္ဒက နါ <lout d-ga'> [巴]猎人; 残暴的人, 也写作 လုဒ္ဒ
လန် ကါ <lan'> 吓了一跳, 害怕, 惊慌, 受惊; ~ တတ်တဲ့ မြင်း 易惊的马

လန်ကြား ကါ <lan' kya:> = လန်

လန်ကြောက် ကါ <lan' kyaut> 害怕

လန်ကြည်း ကါ <lan' kyi:> = လန်

လန်ကြမ်း ကါ <lan' kyein:> = လန်

လန်စိုး ကါ <lain' so:> 害怕, 担忧

လန်တကြား ကဝါ <lan' d- gya:> = အလန်တကြား

လန်ထိတ် ကါ <lan' hteit> = ထိတ်လန်

လန်နိုး ကါ <lan' no:> 惊醒

လန်ဖျပ် ကါ <lan' hpyat> 吓了一跳, 吓坏了; ရုတ်တရက်ဖြစ်၍ ~ သွားမိသည်။ 事情突然发生, 所以吓了一跳。

လန် ကါ <lan> ①翻过来, 卷过来, 仰面倒下; အင်္ကျီလက်အနား ~ နေသည်။ 袖口边翻卷起来了。 / ပက်လက် ~ သည်။ 仰面倒下。 / လေတိုက်လို့အိမ်အမိုးတွေ ~ ကုန်တာပေါ့။ 风把屋顶掀开了。 ②退却; တပ် ~ သွားတယ်။ 败阵而逃。 ③不愿接近, 远远躲开; အပေါက်ဆိုးလို့ဝယ်သူ ~ တာပေါ့။ 他态度恶劣顾客当然远远躲开他。 ④退避, 避开; ဆေးပေါင်း ~ ၍ 灾祸都退避

လန်ကျ ကါ <lan kya'> 仰面倒下; သူ့ညီတံတိုင်းပေါ်ကနေ ~ တယ်။ 他弟弟从围墙上仰面朝天摔下来。

လန်ချား နါ <lan khya:> [汉]人力车, 洋车

လန်တောင်း နါ <lan taun:> 翻边的筐

လန်ဒန် နါ <lan dan> 伦敦(英国首都)

လန်ပြေး ကါ <lan pyei:> (因忍受不住)逃跑

လန်မိကျောက် နါ <lan bi' kyaut> 压平席边用的石头(缅甸宫廷用)

လန်ဘား နါ <lan ba:> [印]高个头

လန်အာကာပွင့် ကါ <lan a ka: pwin'> 盛开; ပန်းပေါင်းစုံ

~နေကြသည်။ 百花盛开。

လန်း နဝါ <lan:> (植物等)苍翠; 鲜艳; ပန်းတွေအခုထက်ထိ ~ နေတုန်းပဲ။ 花儿至今仍很鲜艳。 ②神色好(指病人), 精神好; လူမမာသည်ယနေ့အတော် ~ လာပြီ။ 今天病人的精神好转了。

လန်းဆတ် ကါ <lan: hsat> 新鲜, 鲜艳

လန်းဆန်း နဝါ <lan: hsan:> ①(植物等)苍翠, 鲜艳; ~ ပို့ပြေ၏။ 苍翠。 ②神色好(指病人), 精神饱满; ညမှာဝဝအိပ်လိုက်ရလို့လူဟာ ~ လာတယ်။ 晚间睡眠充足所以精神很好。

လန်းတင့် နဝါ <lan: tin'> (诗)鲜艳

လန်းရှိမ်း နဝါ <lan: shein:> (诗) = လန်းဆန်း

လန်းရွှင် နဝါ <lan: shwin> 精神抖擞

လန်းလူ နဝါ <lan: lu> = လန်းဆန်း

လန်းလတ် ကါ <lan: lat> = လန်းဆတ်

လန်းလန်း ကဝါ <lan: lan:> 精神抖擞地, 有生气地

လန်းလန်းဆန်းဆန်း ကဝါ <lan: lan: hsan: zan:> ①新鲜地 ②生机勃勃地; 精神饱满地

လန်းလန်းတင့်တင့် ကဝါ <lan: lan: tin' din'> = လန်းလန်း

လန်းလန်းရွှင်ရွှင် ကဝါ <lan: lan: shwin shwin> ①喜悦, 富有生气 ③鲜艳

လန်းလန်းရှိမ်းရှိမ်း ကဝါ <lan: lan: shein: shein:> 苍翠, 郁郁葱葱

လန်းလန်းရွှန်းရွှန်း ကဝါ <lan: lan: shun: shun:> = လန်းလန်းဆန်းဆန်း

လန်းလန်းလက်လက် ကဝါ <lan: lan: let let> 色泽鲜艳, 亮闪闪

လန်းလန်းလတ်လတ် ကဝါ <lan: lan: lat lat> = လန်းလန်းဆန်းဆန်း

လိန်း ကါ <lein:> = လိမ်း

လိန်းထေး ကါ <lein: htei:> 用 油泥补船

လိန်းထိုး ကါ <lein: hto:> = လိန်းထေး

လိန်းဖာ ကါ <lein: pha> = လိန်းထေး

လပ် I. နါ <lat> ① = လာဘ် ②[英 lord] 勋爵, 也写做 လော့ခ် ③(纸牌)八点儿 II နဝါ <lat> ①空, 空闲; အခန်း ~ 空房间 / နေရာ ~ 空位置 ②间断; နေ့ညမ ~ စာကြိုးစားသည်။ 日夜不间断地努力学习。

လပ်ပေါ့ပင် နါ <lat z-b-bin> [英·缅 Larkspur + ဝင်] 【植】飞燕草

လပ်လျား နဝါ <lat ya:> 失职; 误事; စကားပြောနေကြလျက်ကိစ္စ ~ ပါလိမ့်မည်။ 聊天会耽误工作。

လပ်လွတ် နဝါ <lat lut> 空着; နေရာ ~ သည်။ 位子空着。

လိပ် I နါ <leit> ① = လိပ်စာ 地址; သူ့စာမှာ ~ ထည့်မရေးဘူး။ 他信上没写明地址。 / သံကြိုး ~ 电报挂号 ②【动】龟, 乌龟 ③(喻)自私者; ဒီလူက ~ လိုလူစားမျိုးပဲ။ 这种